


စေတသိက်များ (၁)


အညသမာန်: စေတသိက်များ

သဗ္ဗစိတ္တသာဓာရဏ



- ၁။ ဖဿ
- ရုပ်ဓါတ်သဖွယ်၊ ကပ်ငြိတွယ်လျက်၊
ဘယ်ဝယ်ထိပုံ၊ မရှိတုံလည်း၊ အာရုံထိမိ၊
ဓါတ်ခိုက်ဘိ၊ တွေ့ထိ ဖဿ သဘောတည်း။
- ၂။ ဝေဒနာ
- ဘုရင်မင်းနှယ်၊ ပွဲတော်တယ်သို့၊ သွယ်သွယ်
အာရုံ၊ ရသာစုံကို၊ ကုန်အောင်မှန်ငြား၊
ချန်မထား၊ ခံစား ဝေဒနာ သဘောတည်း။

သဗ္ဗစိတ္တသာစာရဏ



- ၃၊ သညာ
- သူငယ်လက်သမား၊ မှတ်သည့်လားသို့၊
အမှားလည်းရှိ၊ အမှန်ရှိ၍၊ မှတ်မိရုံသာ၊
သိသည်မှာ၊ သညာ သဘောတည်း။
- ၄၊ စေတနာ
- လယ်ပိုင်ရှင်ကြီး၊ တပည့်ကြီးတို့၊
ထုံးနည်းပုံကပ်၊ အာရုံရပ်၌၊ စေ့စပ်စေမှု၊
ဆော်သြပြု၊ မှတ်ရှု စေတနာ သဘောတည်း။

သဗ္ဗစိတ္တသာစာရဏ



- ၅၊ ဧကဂ္ဂတာ
- လေငြိမ်သည့်ဌာန၊ မီးအလျှံသို့၊ မပျံ့မလွင့်၊
ဆင့်ကာဆင့်ကာ၊ ယူမိရာတွင်၊ စိတ်စဉ်တည်မှု၊
အကြောင်းပြု၊ မှတ်ရှု ဧကဂ္ဂတာတည်း။
- ၆၊ ဇီဝိတိန္ဒြေ
- ကြာစောင့်ရေနယ်၊ အထိန်းသယ်နှင့်၊
လှေငယ်လှော်သူ၊ ပုံယူယှဉ်စပ်၊ သဟဇာတ်တို့၊
မပြတ်အောင်တည်၊ အသက်ရှည်ကြောင်း၊
တရားကောင်း၊ မှတ်ငြောင်း ဇီဝိတိန္ဒြေတည်း။

သဗ္ဗစိတ္တသာစာရဏ



- ဂ၊ မနသိကာရ
- ဇာနည်မြင်းများ၊ ဖြောင့်ဖြောင့်သွားဖို့၊
ရထားထိန်းပုံ၊ များအာရုံကို၊ ထိုထိုစိတ်၌၊
မဆိတ်စေလျှင်း၊ ပြုပေးခြင်း၊ မယွင်း
မနသိကာရတည်း။
- ဖသ်-ဝေ-သဉ်-စေ၊ ဇေ-ဇီ-မန၊ ဤသတ္တ၊
သဗ္ဗစိတ်တိုင်းဖြစ်။

ပကိဏ်း



- ၈၊ ဝိတက်

- မင်းကျမ်းဝင်သူ၊ ပမာယုလော့၊ အတူယှဉ်ဖက်၊
အာရုံထက်သို့၊ တက်ရောက်စေလျှင်း၊
ကြံစည်ခြင်း၊ မယွင်း ဝိတက် သဘောတည်း။

- ၉၊ ဝိစာရ

- ကြေးညီးသံနဲ၊ ငှက်ပျံဝဲသို့၊ ဖန်လဲအာရုံ၊
သုံးသပ်ပုံ၊ မှတ်တုံ ဝိစာရသဘောတည်း။

ပကိဏ်း



- ၁၀၊ အဓိမောက္ခ
- တံခါးတိုင်ကြီး၊ ယိုင်မလဲသို့၊ ခိုင်ဖြည်းတည့်မတ်၊
ဆုံးဖြတ်တတ်၊ မှတ်လေ အဓိမောက္ခတည်း။
- ၁၁၊ ဝီရိယ
- မယိမ်းမယိုင်၊ ခိုင်စေသောအား၊
ထောက်တိုင်ကျားသို့၊ တရားယှဉ်ဖက်၊ ကြွကြွ
တက်ရန်၊ အားအံခဲသဖြင့်၊ ရဲရင့်သသူ၊ ဖြစ်ကြောင်းဟူ၊
မှတ်ယူ ဝီရိယ သဘောတည်း။

ပကိဏ်း



• ၁၂၊ ပီတိ

• ခရီးမောပန်း၊ တောစခန်း၌၊ အေးချမ်းကြည်လင်၊
ရေကိုမြင်၍၊ ကြည်ရွှင်သောလား၊ ကိုယ်စိတ်များကို၊
တိုးပွားစေလျက်၊ လွန်နှစ်သက်၊ မှတ်ချက် ပီတိ
သဘောတည်း။

• ၁၃၊ ဆန္ဒ

• မြင်လိုကြားလို၊ နမ်းရှူလို၊ ရသာခံစား၊ ထိသိလိုငြား၊
မှတ်သား ဆန္ဒ လက္ခဏာ၊ တဏှာမပါ၊ လိုချင်တာ၊ ဆန္ဒ
သဘောသာ။